



ရိုးရှင်းနားလည်လွယ်သော

လူသားခံ့းစာနာထောက္ကားမို့ အေျခခံ စံမ်း (CHS)

ဤ ရိုးရှင်းနားလည်လွယ်သော CHS ကတိကဝတ် ကိုးခု၏အင်္ဂလိပ် ဗားရှင်းကို နယ်စည်းမထား ဘာသာပြန်များ အဖွဲ့မှ ကျွမ်းကျင်သူများ ပါဝင်သော လုပ်ငန်းအဖွဲ့က အသေးစိတ် ရှင်းပြထားပါသည်။ CHS ၏ ရိုးရှင်း နားလည်လွယ်သော ဘာသာစကား ဗားရှင်းတွင် အသုံးများသော စကားလုံးများကိုသာ သုံးရန် ရည်ရွယ်သည်။ ဤဟာသည် မြန်မြန်နှင့် တိတိကျကျ နားလည်သဘောပေါက်မှုကို အထောက်အကူပြုသော ဝါကျ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ကြိယာ ပုံသဏ္ဍာန်များကို သုံးပါသည်။

ဤစာတမ်း၏ စစ်မှန်သော ရည်ရွယ်ချက်သည် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အဖွဲ့အစည်းများ၏ ကတိကဝတ်များ ထုတ်ပြန်ချက်ကို အကျပ်အတည်းဖြင့် ထိခိုက်ခံရသော လူမှုအဖွဲ့အစည်းများနှင့် တစ်ယောက်ချင်းစီ အနေဖြင့် အလွယ်တကူ နားလည်နိုင်အောင် ပံ့ပိုးကူညီပေးရန် ဖြစ်ပါသည်။

အကျပ်အတည်းဖြင့် ထိခိုက်ခံရသူ ပုဂ္ဂိုလ် တစ်ယောက် အနေဖြင့်ကျွန်ုပ်တို့၏ အဖွဲ့အစည်းထံမှ မည်သည်ကို သင် မျှော်လင့်နိုင်သနည်း။

အကျပ်အတည်းကျရောက်နေသော လူမှုအဖွဲ့အစည်းတစ်ခုကို ကူညီရန် ကျွန်ုပ်တို့ အဖွဲ့အစည်းက အလုပ်လုပ်သောအခါ ယေဘုယျအားဖြင့် ကတိကဝတ် ကိုးခုကို လိုက်နာရန် သစ္စာပြုပါသည်။ သင်သည် ကျွန်ုပ်တို့ထံမှ မည်သည်တို့ကို မျှော်လင့်နိုင်ကြောင်း သိရှိစေရန်အကြံပြု ဤစာသည် ထို ကတိကဝတ်များကို ရိုးရှင်းနားလည်လွယ်သော ဘာသာစကားဖြင့် ရှင်းပြထားသည်။

အရေးပေါ်အခြေအနေများသည် ကျွန်ုပ်တို့အပေါ်ကိုလည်း အခက်အခဲများ ကျရောက်စေနိုင်သည်။ ကျွန်ုပ်တို့သည် ကတိကဝတ်များကို လိုက်နာရန် အမြဲတမ်း ကြိုးစားသော်လည်း တစ်ခါတစ်ရံ မလိုက်နာနိုင်ဘဲရှိလိမ့်မည်။ သို့သော် ကျွန်ုပ်တို့သည် အချိန်နှင့် အလျောက် သင်ယူလေ့လာလျက်ရှိပြီး သင်တို့သည် တုံ့ပြန် အကြံပေးခြင်းဖြင့် ကျွန်ုပ်တို့ကို ကူညီနိုင်ပါသည်။

ကျွန်ုပ်တို့သည် ဧအာကျိတို့ကို အတတ်နိုင်ဆုံးကြိုးစားပါမည်။

1. သင်တို့၏ လိုအပ်ချက်များကို နားလည် ဖြည့်ဆည်းပေးခြင်း။
2. သင်တို့ လိုအပ်ချိန်တွင် ကူညီထောက်မခြင်း။
3. နောင်အနာဂတ်တွင် အလားတူ အရေးပေါ်အခြေအနေကို တုံ့ပြန်နားလည်ထူလာနိုင်အောင် ကူညီ အထောက်အကူ ပေးခြင်း။ သင်တို့ကို ကျွန်ုပ်တို့ အန္တရာယ် ဖျော့စေလိမ့်မည် မဟုတ်ပါ။



4. သင်တို့ ရရှိနိုင်သော အထောက်အကူနှင့် သင်တို့ကို မည်ကဲ့သို့ ပြုမူ ဆက်ဆံ လိမ့်မည်ကို အသိပေးမည့် ဖြစ်ပါသည်။ ပုဂံပိုးပေးသော အထောက်အကူများနှင့်ပတ်သက်သော ဆုံးဖြတ်ချက်များကို အသိပေးနိုင်ရန် ကျွန်တော် အတတ်နိုင်ဆုံး ဆောင်ရွက်ပါမည်။
5. ကျွန်တော်တို့ ပေးအပ်သော အထောက်အကူများကို မကျေနပ်လျှင် သော်လည်းကောင်း၊ ဝန်ထမ်းများ၏ ဆက်ဆံပုံကို မနှစ်မြို့လျှင်သော်လည်းကောင်း အခက်အခဲများကို တင်ပြပေးနိုင်ရန် ဆွေးနွေးပေးထားပေမည်။ သင် တိုင်တန်းလာလျှင် သင့်ကို မည်သူ တစ်ယောက်ကမှ အန္တရာယ်ပြုစေမည် မဟုတ်ပါ။ တိုင်တန်းမှုများကို ကျွန်ုပ်တို့ အရေးယူ ဆောင်ရွက်ပေးပါမည်။
6. အကူအညီပေးသော အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆွေးနွေးကြပါမည်။ ။ ကျွန်ုပ်တို့၏ အသိပညာနှင့် အရင်းအမြစ်များကို ပေါင်းစပ်ပြီး သင်တို့၏ လိုအပ်ချက်များကို အကောင်းဆုံး ဖြည့်စွက်ပေးနိုင်ရန် ကျွန်ုပ်တို့ ကြိုးစားပါမည်။
7. ကျွန်ုပ်တို့ ပေးအပ်သော အထောက်အကူသည် အချိန်နှင့်တစ်ပြေးညီ တိုးတက်လာအောင် အတွေ့အကြုံဖြင့် သင်ယူပါမည်။
8. ကျွန်ုပ်တို့အတွက် အလုပ်လုပ်သောသူများတွင် သင်တို့ကို အထောက်အကူပြုနိုင်သော ကျွမ်းကျင်မှုနှင့် အတွေ့အကြုံရှိသည်ကို သေချာအောင် စိစစ်ပါမည်။
9. အရင်းအမြစ်များကို တာဝန်သိစွာ၊ ဖြုန်းတီးမှု နည်းအောင်နှင့် သင်တို့အတွက် အကောင်းဆုံး အကျိုးရအောင် စီမံဆောင်ရွက်ပါမည်။

မှတ်ချက်။ ။ အရေးပေါ်အခြေအနေကြောင့် ထိခိုက်ခံရသော လူများကို ကူညီထောက်ပံ့ရန် အသုံးပြုသော ပစ္စည်းများ၊ ငွေကြေးနှင့် ဆေးကုသမှု ကဲ့သို့သော အရာဝတ္ထုများ အားလုံးကို "အရင်းအမြစ်များ" ဟု ရည်ညွှန်းပါသည်။